

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရခိုင်ပြည်နယ်လွှတ်တော်

၂၀၁၇ ခုနှစ်၊ ရခိုင်ပြည်နယ်၏
ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရခိုင်ပြည်နယ်လွှတ်တော်

၂၀၁၇ ခုနှစ်၊ ရခိုင်ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ

(၂၀၁၇ ခုနှစ်၊ ရခိုင်ပြည်နယ် လွှတ်တော်ဥပဒေအမှတ် ၂ ။)

၁၃၇၈ ခုနှစ်၊ တပေါင်းလပြည့်ကျော်လ ၁၄ ရက်

(၂၀၁၇ ခုနှစ်၊ မတ်လ ၂၆ ရက်)

ရခိုင်ပြည်နယ်လွှတ်တော်သည် ဤဥပဒေကိုပြဋ္ဌာန်းလိုက်သည်။

အပိုင်း ၁

အမည်နှင့်အကျိုးသက်ရောက်သည့်ကာလ

- ၁။ (က) ဤဥပဒေကို ၂၀၁၇ ခုနှစ်၊ ရခိုင်ပြည်နယ်၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေ ဟု ခေါ်တွင်စေရမည်၊
- (ခ) ဤဥပဒေပါပြဋ္ဌာန်းချက်များသည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ မှ စတင်အကျိုးသက်ရောက်စေရမည်။

အပိုင်း ၂

ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်၊
 ပြည်နယ်ဥပဒေချုပ်၊
 ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်ဝန်ကြီးဌာနများ၊
 ပြည်နယ်အဆင့်ဦးစီးဌာနများ၊ စည်ပင်သာယာရေးအဖွဲ့များသည်
 ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်စေရမည်။

အခန်း(၁)

ရငွေများနှင့်သုံးငွေများ

- ၂။ ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်ဝန်ကြီးဌာနများ၊ ပြည်နယ်အဆင့် ဦးစီးဌာနများနှင့် စည်ပင်သာယာရေးအဖွဲ့များသည် ပြည်နယ်ဘဏ္ဍာရန်ပုံငွေ အစီအစဉ်ဖြင့် လုပ်ငန်းများဆောင်ရွက်ကြရမည်။ ထိုသို့ဆောင်ရွက်၍

ရသော ရငွေများကို ပြည်နယ်၏ ဘဏ္ဍာရန်ပုံငွေသို့ပေးသွင်း၍ ထုတ်ပေးရန်ရှိသော သုံးငွေများကို ထုတ်ယူသုံးစွဲရမည်။

- ၃။ (က) ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်၊ ပြည်နယ် တရားလွှတ်တော်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် စာရင်းစစ်ချုပ်၊ ပြည်နယ်ဝန်ကြီးဌာနများ၊ ပြည်နယ် အဆင့်ဦးစီးဌာနများနှင့် စည်ပင်သာယာရေးအဖွဲ့များ ၏ ရငွေနှင့်သုံးငွေအတွက် တာဝန်ပေးအပ်ခြင်း ခံရ သည့် ပုဂ္ဂိုလ်အသီးသီးသည် ဇယား (၁)၊ (၂)၊ (၃) နှင့် (၄) တို့တွင် မိမိနှင့်ယှဉ်တွဲဖော်ပြထားသည့် ရငွေတို့ကို စီမံကြီးကြပ်ကောက်ခံခြင်းနှင့် သုံးငွေတို့ကို စီမံခန့်ခွဲ ခြင်းပြုရမည်။
- (ခ) ပုဒ်မခွဲ(က)ပါ တာဝန်ခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် မိမိအား အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို မိမိ လက်အောက်ရှိ ဌာနအကြီးအကဲအား လွှဲအပ်ဆောင် ရွက်စေနိုင်သည်။
- (ဂ) ရငွေများကို စီမံကြီးကြပ် ကောက်ခံရာတွင်လည်း ကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာတွင်လည်းကောင်း၊ ဤဥပဒေပါပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့် ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။
- (ဃ) ဇယား(၁) နှင့် (၃) တို့တွင် ဖော်ပြလျာထားသောရငွေ များအနက် ပြည်ထောင်စုထောက်ပံ့ငွေမှရငွေ၊ ချေးယူ ရငွေတို့သည် လျာထားသည် ထက်ပိုမိုရရှိလျှင် ယင်းသို့ ပိုမိုရရှိသောငွေများဖြင့် ဆက်နွယ်ထားသည့်လုပ်ငန်း အသုံးစရိတ်များကြောင့် ဇယား(၂) နှင့် (၄) တို့တွင် ဖော်ပြခွင့်ပြုထားသော သုံးငွေများထက် ပိုမိုသုံးစွဲရန် လိုအပ်ပါက ပြည်နယ်အစိုးရအဖွဲ့သည် စိစစ်သုံးသပ်၍ ပြည်နယ်လွှတ်တော်၏ အတည်ပြုချက်ဖြင့် ခွင့်ပြုနိုင် သည်။

အခန်း (၂)

ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်၊ ပြည်နယ်တရား
လွှတ်တော်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊
ပြည်နယ်ဝန်ကြီးဌာနများ၊ ပြည်နယ်အဆင့်ဦးစီးဌာနများ၊
စည်ပင်သာယာရေးအဖွဲ့များနှင့် ပတ်သက်၍
ပြည်နယ်အစိုးရအဖွဲ့၏ လုပ်ပိုင်ခွင့်များ

- ၄။ (က) ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်၊ ပြည်နယ်
တရားလွှတ်တော်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်
စာရင်းစစ်ချုပ်၊ ပြည်နယ်ဝန်ကြီးဌာနများ၊ ပြည်နယ်
အဆင့်ဦးစီးဌာနများနှင့် စည်ပင်သာယာရေးအဖွဲ့များသည်
ရငွေများကို စီမံကြီးကြပ် ကောက်ခံရာတွင် ဤဥပဒေ
အရ လျာထားသော ရငွေတို့ထက်တိုး၍ဖြစ်စေ၊ လျော့၍
ဖြစ်စေရသော ရငွေများနှင့်စပ်လျဉ်း၍ ပြည်နယ်
လွှတ်တော်အစည်းအဝေးသို့ တင်ပြသော ၂၀၁၇-၂၀၁၈
ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်း
များတွင်လည်းကောင်း၊ ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်း
များ တင်ပြချိန်နောက်ပိုင်းမှဖြစ်ပေါ်သော ပြောင်းလဲ
ခြင်းများကို အမှန်စာရင်းများတွင် လည်းကောင်း
ထည့်သွင်း ဖော်ပြရမည်။ အခွန်ဆိုင်ရာဥပဒေများနှင့်
အညီ ရသင့်ရထိုက်သော အခွန်ငွေများအပြည့်အဝ
ရရှိစေရမည်။
- (ခ) ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်၊ ပြည်နယ်
တရားလွှတ်တော်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်
စာရင်းစစ်ချုပ်၊ ပြည်နယ်ဝန်ကြီးဌာနများ၊ ပြည်နယ်
အဆင့်ဦးစီးဌာနများနှင့် စည်ပင်သာယာရေးအဖွဲ့များ
သည် သုံးငွေများကို စီမံခန့်ခွဲရာတွင် ဤဥပဒေအရ
ခွင့်ပြုထားသော သုံးငွေများအတွင်း ရခိုင်ပြည်နယ်
လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၅၀ အရ ငွေစာရင်း
ခေါင်းစဉ် လွှဲပြောင်းပေးနိုင်သည်။ ထိုသို့ခေါင်းစဉ်လွှဲ
ပြောင်းသုံးစွဲသည့် အသုံးစရိတ်များ နှင့်စပ်လျဉ်း၍
လည်းကောင်း၊ ပုဒ်မ ၃ ပုဒ်မခွဲ (ဃ) အရ ပြည်နယ်
အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် သုံးစွဲသည့်အသုံးစရိတ်
များနှင့်စပ်လျဉ်း၍လည်းကောင်း၊ ပြည်နယ်လွှတ်တော်
သို့ တင်ပြသော ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်
အတွက် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများတွင်လည်း
ကောင်း၊ ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများ တင်ပြ
ချိန်နောက်ပိုင်းမှ ဖြစ်ပေါ်သော ပြောင်းလဲခြင်းများကို
လုပ်ငန်းလိုအပ်ချက်အရ သာမန်အသုံးစရိတ်နှင့်

ငွေလုံးငွေရင်းအသုံးစရိတ် လွှဲပြောင်းခြင်းနှင့် ထပ်မံ လိုအပ်လျှက်ရှိသော သာမန်အသုံးစရိတ်နှင့် ငွေလုံး ငွေရင်း အသုံးစရိတ်များအား ပြည်နယ်၏ ပိုလျှံ အပ်နှံငွေများမှ လွှဲပြောင်းသုံးစွဲခြင်းတို့နှင့်ပတ်သက်၍ အကျိုးအကြောင်း ရှင်းလင်းဖော်ပြချက် များနှင့်အတူ အနီးစပ်ဆုံး ပြည်နယ်လွှတ်တော်အစည်းအဝေး သို့ တင်ပြအတည်ပြု ချက်ရယူပြီး ပြောင်းလဲခြင်းများကို အမှန်စာရင်းများတွင်လည်းကောင်း ထည့်သွင်း ဖော်ပြရမည်။

- (ဂ) ပြည်နယ်အစိုးရအဖွဲ့သည် ဤဥပဒေ၏ ပုဒ်မ ၃ ပုဒ်မ ခွဲ (ဃ) အရ ပိုမိုသုံးစွဲရန် ခွင့်ပြုသည့် ကိစ္စရပ်များကို ကိစ္စတစ်ရပ်ချင်း အကျိုးအကြောင်းဖော်ပြချက်များနှင့် အတူ ပြည်နယ်လွှတ်တော်အစည်းအဝေးသို့ တင်ပြ အတည်ပြုချက် ရယူရမည်။

၅။ ပြည်နယ်အဆင့် ဌာနအဖွဲ့အစည်းများနှင့် စည်ပင်သာယာရေး အဖွဲ့များသည် မိမိတို့နှင့်သက်ဆိုင်သော တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာ စာများ၊ အမိန့်များ၊ ညွှန်ကြားချက်များအရ ခွင့်ပြုထားသော အခွန်အကောက် အမျိုးအစားများကိုသာ ကောက်ခံနိုင်သည်။

အပိုင်း (၃)

နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ

အခန်း (၁)

ရငွေများနှင့်သုံးငွေများ

- ၆။ (က) နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများသည် စီးပွားရေး ဆန်ဆန်ဆောင်ရွက်နိုင်ရေးနှင့် မိမိတို့၏ ငွေကြေးအင် အားအပေါ် မိမိတို့ ရပ်တည်နိုင်ရေးနှင့်အညီ ဆောင် ရွက်ကြရာတွင် အဖွဲ့အစည်းများအလိုက် ကုန်ပစ္စည်း ထုတ်လုပ်မှု၊ ဆောင်ရွက်မှုနှင့် ကုန်သွယ်မှုလုပ်ငန်းများ အတွက်လိုအပ်သည့် သာမန်အသုံးစရိတ်များ သုံးစွဲမှု ကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ သတ်မှတ် ချက်နှင့်အညီ မိမိတို့၏ဘဏ္ဍာရန်ပုံငွေ အစီအစဉ်ဖြင့် ဆောင်ရွက်ကြရမည်။
- (ခ) နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများသည် ငွေလုံး ငွေရင်းအသုံးစရိတ်များကို ပြည်နယ်၏ဘဏ္ဍာရန်ပုံငွေ အစီအစဉ်ဖြင့်ဆောင်ရွက်ကြရမည်။

- ၇။ နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ရွေးအခင်းနှင့်အထွက်ကို စာရင်းပြုစုရန်အလို့ငှါ ပြည်နယ်၏ ဘဏ္ဍာရန်ပုံငွေ စာရင်းတွင် ဖော်ပြရမည်။
- ၈။ (က) ဇယား(၅)နှင့်(၆)တို့တွင် ဖော်ပြထားသည့် ရငွေများနှင့် သုံးငွေများသည် ပြည်နယ်အဆင့် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများက စီမံကိန်း ရည်မှန်းချက်များအရ ထမြောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်ရည်မှန်းထားသော ရငွေများဖြစ်သည်။
 - (ခ) နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ၏ ရငွေ နှင့် သုံးငွေအတွက် တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် ဇယား (၅) နှင့် (၆) တို့တွင် မိမိနှင့် ယှဉ်တွဲဖော်ပြထားသည့် ရငွေ တို့ကို စီမံကြီးကြပ်ကောက်ခံခြင်းနှင့် သုံးငွေတို့ကို စီမံခန့်ခွဲခြင်း ပြုရမည်။
 - (ဂ) ရငွေများကို စီမံကြီးကြပ် ကောက်ခံရာတွင် လည်းကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာတွင် လည်းကောင်း၊ ဤဥပဒေပါ ပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။

အခန်း (၂)

**နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများနှင့်ပတ်သက်၍
ပြည်နယ်အစိုးရအဖွဲ့၏ လုပ်ပိုင်ခွင့်များ**

- ၉။ (က) ပြည်နယ်အစိုးရအဖွဲ့သည် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ လုပ်ငန်းအရလိုအပ်လျှင် ဤဥပဒေ၏ဇယား (၅) နှင့် (၆) တို့တွင် ဖော်ပြထားသော ရငွေများကို ဤဥပဒေအရ ခွင့်ပြုထားသော ရငွေများအတွင်း ပြောင်းလဲပေးနိုင်သည်။ ထိုသို့ရငွေများ ပြောင်းလဲခြင်းနှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်သို့ တင်ပြသော ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများတွင်လည်းကောင်း၊ ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများ တင်ပြချိန် နောက်ပိုင်းမှ ဖြစ်ပေါ်သော ပြောင်းလဲခြင်းများကို လုပ်ငန်းလိုအပ်ချက်အရ သာမန်အသုံးစရိတ်နှင့် ငွေလုံးငွေရင်းအသုံးစရိတ် လွှဲပြောင်းခြင်းနှင့် ထပ်မံ လိုအပ်လျှက်ရှိသော သာမန်အသုံးစရိတ် နှင့် ငွေလုံးငွေရင်းအသုံးစရိတ်များအား ပြည်နယ်၏ ပိုလျှံအပ်နှံငွေများမှ လွှဲပြောင်း

သုံးစွဲခြင်းတို့နှင့် ပတ်သက်၍ အကျိုးအကြောင်း ရှင်းလင်းဖော်ပြချက်များနှင့်အတူ အနီးစပ်ဆုံး ပြည်နယ် လွှတ်တော်အစည်းအဝေးသို့ တင်ပြအတည်ပြုချက်ရယူပြီး ပြောင်းလဲခြင်းများကို အမှန်စာရင်းများတွင်လည်းကောင်း ကိစ္စတစ်ရပ်ချင်းအလိုက် အကျိုးအကြောင်း ဖော်ပြချက်များနှင့်အတူ ထည့်သွင်းဖော် ပြရမည်။

- (ခ) ပြည်နယ်အစိုးရအဖွဲ့သည် နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများအား လုပ်ငန်းလုပ်ကိုင်ရန် လိုအပ်သည့် လုပ်ငန်းသုံးရင်းနှီးငွေကို လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအတွက် လိုအပ်သည့်ငွေကိုလည်းကောင်း၊ ထောက်ပံ့ငွေဖြင့်ဖြစ်စေ၊ ချေးငွေဖြင့်ဖြစ်စေ ပြည်ထောင်စုအစိုးရသို့ တင်ပြခွင့်ပြုချက် ရယူဆောင်ရွက်ခြင်း ပြုနိုင်သည်။
- (ဂ) ပြည်နယ်အစိုးရအဖွဲ့သည် နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများက နိုင်ငံတော်သို့ ထည့်ဝင်ရမည့်ငွေကို သတ်မှတ်ပေးရမည်။

အခန်း (၃)

**နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏
ဘဏ္ဍာရေးဆိုင်ရာလုပ်ပိုင်ခွင့်များ**

- ၁၀။ (က) နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများသည် ဇယား (၅) နှင့် (၆) တို့တွင် ဖော်ပြထားသော သက်ဆိုင်ရာ တာဝန်ခံပုဂ္ဂိုလ်၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် မိမိတို့၏ လုပ်ငန်းများကို စီမံခန့်ခွဲရမည်။
- (ခ) ဇယား (၅)နှင့်(၆) တို့တွင် ဖော်ပြထားသောငွေများကို နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများက မိမိတို့လုပ်ငန်းလိုအပ်ချက်အရ ပြောင်းလဲလိုပါက ဤဥပဒေအရ ခွင့်ပြုထားသောငွေများအတွင်း ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြ၍ ခွင့်ပြုချက်ရယူပြီး ပြောင်းလဲပေးနိုင်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ) ညီပု
ဝန်ကြီးချုပ်
ရခိုင်ပြည်နယ်အစိုးရအဖွဲ့

ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်

ဇယား(၁)
(ကျပ်သန်းပေါင်း)

အမှတ်စဉ်	အကြောင်းအရာ	တာဝန်ခံသူ	ရငွေများ										
			အခွန်အကောက်	ပြည်နယ်အဆင့် နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများမှရငွေ	အခြား သာမန်ရငွေ	အတိုးရငွေ	ငွေလုံးငွေရင်း ရငွေ	ပြည်ထောင်စု ထောက်ပံ့ငွေမှ ရငွေ	ကြွေးမြီ		အဖွဲ့အစည်း များတွင်ရင်းနှီး ငွေမှရငွေ	စုစုပေါင်း	
									ထုတ်ချေးငွေ အတွက်ပြန်ရငွေ	ချေးယူရငွေ			
၁	၂	၃	၄	၅	၆	၇	၈	၉	၁၀	၁၁	၁၂	၁၃	
၁	အစိုးရအဖွဲ့	ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ပေးသူ			၈၈၈၇.၀၅၅				၁၇၀၀.၀၀၀				၁၀၅၈၇.၀၅၅
၂	လွှတ်တော်	လွှတ်တော်ဥက္ကဋ္ဌ သို့မဟုတ် လွှတ်တော်ဥက္ကဋ္ဌက တာဝန်ပေးသူ			၃.၅၂၈								၃.၅၂၈
၃	တရားလွှတ်တော်	ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် သို့မဟုတ် ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်က တာဝန်ပေးသူ			၂၇၃.၇၈၉								၂၇၃.၇၈၉
၄	ဥပဒေချုပ်ရုံး	ပြည်နယ်ဥပဒေချုပ် သို့မဟုတ် ပြည်နယ်ဥပဒေချုပ်က တာဝန်ပေးသူ			၀.၃၅၀								၀.၃၅၀
၅	စာရင်းစစ်ချုပ်ရုံး	ပြည်နယ်စာရင်းစစ်ချုပ် သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်က တာဝန်ပေးသူ			၁၀.၄၀၂								၁၀.၄၀၂
		စုစုပေါင်း			၉၁၇၅.၁၂၄				၁၇၀၀.၀၀၀				၁၀၈၇၅.၁၂၄

ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်

ယော: (၂)
(ကျပ်သန်းပေါင်း)

အမှတ်စဉ်	အကြောင်းအရာ	တာဝန်ခံသူ	သုံးငွေများ								
			သာမန်သုံးငွေ	အတိုးပေးငွေ	ထောက်ပံ့ငွေ	ငွေလုံးငွေရင်းသုံးငွေ	ကြွေးမြီ		အဖွဲ့အစည်းများတွင်ရင်းနှီးငွေ	စုစုပေါင်း	
							ထုတ်ချေးငွေ	ချေးယူရငွေအတွက်ပေးဆပ်ငွေ			
၁	၂	၃	၄	၅	၆	၇	၈	၉	၁၀	၁၁	
၁	အစိုးရအဖွဲ့	ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ်	၁၄၉၆၆.၄၅၆		၁၇၀၀.၀၀၀	၄၁၀၃၂.၈၂၁					၅၇၆၉၉.၂၇၇
၂	လွှတ်တော်	ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ပေးသူ လွှတ်တော်ဥက္ကဋ္ဌ သို့မဟုတ် လွှတ်တော်ဥက္ကဋ္ဌက တာဝန်ပေးသူ	၂၀၇၇.၈၂၁			၁၁၁၂.၃၆၈					၃၁၉၀.၁၈၉
၃	တရားလွှတ်တော်	ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် သို့မဟုတ် ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် က	၅၈.၁၀၀								၅၈.၁၀၀
၄	ဥပဒေချုပ်ရုံး	ပြည်နယ်ဥပဒေချုပ် သို့မဟုတ် ပြည်နယ်ဥပဒေချုပ်က တာဝန်ပေးသူ	၅၆၆.၆၅၃			၁၁၅.၈၀၅					၆၈၂.၄၅၈
၅	စာရင်းစစ်ချုပ်ရုံး	ပြည်နယ်စာရင်းစစ်ချုပ် သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်က တာဝန်ပေးသူ	၁၁၁၆.၄၀၂			၁၀၀.၀၀၀					၁၂၁၆.၄၀၂
		စုစုပေါင်း	၁၈၇၈၅.၄၃၂		၁၇၀၀.၀၀၀	၄၂၃၆၀.၉၉၄					၆၂၈၄၆.၄၂၆

ပြည်နယ်ဝန်ကြီးဌာနများ၊ ပြည်နယ်အဆင့်ဦးစီးဌာနများနှင့် စည်ပင်သာယာရေးအဖွဲ့များ

ဇယား(၃)။ ။အဆုံး
(ကျပ်သန်းပေါင်း)

အမှတ်စဉ်	အကြောင်းအရာ	တာဝန်ခံသူ	ရငွေများ											
			အခွန်အကောက်အခကြေးငွေ	ပြည်နယ်အဆင့် နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများမှရငွေ	အခြား သာမန်ရငွေ	အတိုးရငွေ	ငွေလုံးငွေရင်း ရငွေ	ပြည်ထောင်စု ထောက်ပံ့ငွေမှ ရငွေ	ကြွေးမြီ		အဖွဲ့အစည်း များတွင် ရင်းနှီးငွေ မှရငွေ	စုစုပေါင်း		
									ထုတ်ချေးငွေ အတွက် ပြန်ရငွေ	ချေးယူရငွေ				
၁	၂	၃	၄	၅	၆	၇	၈	၉	၁၀	၁၁	၁၂	၁၃		
၈	ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန	ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် က			၅.၉၁၀									၅.၉၁၀
၉	၁ အားကစားနှင့်ကာယပညာဦးစီးဌာန	၎င်း			၅.၉၁၀									၅.၉၁၀
	၂ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန				၀.၁၉၆			၁၄၂၃၉၃.၀၃၀					၁၄၂၃၉၃.၂၂၆	
	၃ စီမံကိန်းရေးဆွဲရေးဦးစီးဌာန				၀.၁၉၆								၀.၁၉၆	
၁၀	၂ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန	၎င်း						၁၄၂၃၉၃.၀၃၀					၁၄၂၃၉၃.၀၃၀	
	၃ ဗဟိုစာရင်းအင်းအဖွဲ့													
	ဆောက်လုပ်ရေးဝန်ကြီးဌာန					၄၀.၀၅၇							၄၀.၀၅၇	
၁၁	၁ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန	၎င်း			၃၅.၉၇၅								၃၅.၉၇၅	
	၂ လမ်းဦးစီးဌာန				၄.၀၈၂								၄.၀၈၂	
၁၁	စည်ပင်သာယာရေးအဖွဲ့များ	၎င်း			၄၂၂၇.၆၃၄								၄၂၂၇.၆၃၄	
	စုစုပေါင်း		၉၆၁.၄၃၇		၄၃၄၀.၈၁၀				၁၄၂၃၉၃.၀၃၀				၁၄၇၆၉၅.၂၇၇	

ပြည်နယ်ဝန်ကြီးဌာနများ၊ ပြည်နယ်အဆင့်ဦးစီးဌာနများနှင့် စည်ပင်သာယာရေးအဖွဲ့များ

ဇယား(၄)
(ကျပ်သန်းပေါင်း)

အမှတ်စဉ်	အကြောင်းအရာ	တာဝန်ခံသူ	သုံးငွေများ								
			သာမန်သုံးငွေ	အတိုးပေးငွေ	ထောက်ပံ့ငွေ	ငွေလုံးငွေရင်းသုံးငွေ	ကြွေးမြီ		အဖွဲ့အစည်းများတွင်ရင်းနှီးငွေ	စုစုပေါင်း	
							ထုတ်ချေးငွေ	ချေးယူရငွေအတွက်ပေးဆပ်ငွေ			
၁	၂	၃	၄	၅	၆	၇	၈	၉	၁၀	၁၁	
၁	ပြည်ထဲရေးဝန်ကြီးဌာန	ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ပေးသူ	၉၂၉၆.၉၆၇			၄၄၇၄.၂၀၅					၁၃၇၇၁.၁၇၂
၂	၁ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန	၎င်း	၇၅၆၅.၄၅၁			၃၅၉၆.၃၆၅					၁၁၁၆၁.၈၁၆
	၂ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန		၁၇၂.၀၁၇			၅၀.၀၀၀					၂၂၂.၀၁၇
	၃ မီးသတ်ဦးစီးဌာန		၁၅၅၉.၄၉၉			၈၂၇.၈၄၀					၂၃၈၇.၃၃၉
	စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန		၄၆၂၁.၉၂၅			၈၇၈.၀၀၂					၅၄၉၉.၉၂၇
	၁ စိုက်ပျိုးရေးဦးစီးဌာန		၂၉၅၁.၇၁၉			၃၃၄.၆၈၈					၃၂၈၆.၄၀၇
	၂ ငါးလုပ်ငန်းဦးစီးဌာန		၆၀၀.၇၀၉			၁၉၂.၅၃၀					၇၉၃.၂၃၉
	၃ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန		၃၂၀.၅၄၆			၈၇.၀၈၇					၄၀၇.၆၃၃
	၄ သမဝါယမဦးစီးဌာန		၆၆၀.၅၉၂			၆၅.၃၅၉					၇၂၅.၉၅၁
	၅ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန		၈၈.၃၅၉			၁၉၈.၃၃၈					၂၈၆.၆၉၇
	၃ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန		၎င်း	၁၆၄၅.၈၃၈			၂၉၂.၁၂၅				
၃	၁ သစ်တောဦးစီးဌာန		၁၄၉၇.၉၁၇			၉၂.၂၁၅					၁၅၉၀.၁၃၂
	၂ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန		၈၃.၉၉၁			၁၇၁.၂၃၀					၂၅၅.၂၂၁
	၃ သတ္တုတွင်းဦးစီးဌာန (ရခိုင်ပြည်နယ်ဆားလုပ်ငန်းရုံး)		၆၃.၉၃၀			၂၈.၆၈၀					၉၂.၆၁၀

ပြည်နယ်ဝန်ကြီးဌာနများ၊ ပြည်နယ်အဆင့်ဦးစီးဌာနများနှင့် စည်ပင်သာယာရေးအဖွဲ့များ

ဇယား(၄)။ ။အဆုံး
(ကျပ်သန်းပေါင်း)

အမှတ်စဉ်	အကြောင်းအရာ	တာဝန်ခံသူ	သုံးငွေများ								
			သာမန်သုံးငွေ	အတိုးပေးငွေ	ထောက်ပံ့ငွေ	ငွေလုံးငွေရင်းသုံးငွေ	ကြွေးမြီ		အဖွဲ့အစည်းများတွင်ရင်းနှီးငွေ	စုစုပေါင်း	
							ထုတ်ချေးငွေ	ချေးယူရငွေအတွက်ပေးဆပ်ငွေ			
၁	၂	၃	၄	၅	၆	၇	၈	၉	၁၀	၁၁	
၄	ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန	ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ပေးသူ	၉၁၈.၀၀၀			၁၁၈၆.၉၀၀					၂၁၀၄.၉၀၀
၅	အားကစားနှင့်ကာယပညာဦးစီးဌာန	၎င်း	၉၁၈.၀၀၀			၁၁၈၆.၉၀၀					၂၁၀၄.၉၀၀
	စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန		၆၉၀.၄၅၉			၁၁၆၇.၈၂၅					၁၈၅၈.၂၈၄
	စီမံကိန်းရေးဆွဲရေးဦးစီးဌာန		၅၃၇.၂၉၆			၇၄၈.၃၇၀					၁၂၈၅.၆၆၆
၆	ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန	၎င်း	၉၃.၇၀၂			၄၀၅.၂၀၀					၄၉၈.၉၀၂
	ဗဟိုစာရင်းအင်းအဖွဲ့		၅၉.၄၆၁			၁၄.၂၅၅					၇၃.၇၁၆
၇	ဆောက်လုပ်ရေးဝန်ကြီးဌာန	၎င်း	၁၀၀၂၅.၂၄၂			၃၅၄၂၂.၄၂၇					၄၅၄၄၇.၆၆၉
	မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန		၂၁၆.၂၈၅			၅၂၂၄.၂၈၈					၅၄၄၀.၅၇၃
	လမ်းဦးစီးဌာန		၉၈၀၈.၉၅၇			၃၀၁၉၈.၁၃၉					၄၀၀၀၇.၀၉၆
	စည်ပင်သာယာရေးအဖွဲ့များ	၎င်း	၂၁၅၇.၇၅၁			၂၃၉၅.၆၈၁					၄၅၅၃.၄၃၂
	စုစုပေါင်း		၂၉၃၅၆.၁၈၂			၄၅၈၁၇.၁၆၅					၇၅၁၇၃.၃၄၇

ပြည်နယ်ဆင့် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ

ဇယား (၆)
(ကျပ်သန်းပေါင်း)

အမှတ်စဉ်	အကြောင်းအရာ	တာဝန်ခံသူ	သုံးငွေများ								
			သာမန်သုံးငွေ	အတိုးပေးငွေ	ထောက်ပံ့ငွေ	ငွေလုံးငွေရင်းသုံးငွေ	ကြွေးမြီ		အဖွဲ့အစည်းများတွင်ရင်းနှီးငွေ	စုစုပေါင်း	
							ထုတ်ချေးငွေ	ချေးယူရငွေအတွက်ပေးဆပ်ငွေ			
၁	၂	၃	၄	၅	၆	၇	၈	၉	၁၀	၁၁	
၁	လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန	ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ပေးသူ				၂၀၅၅၀.၆၂၈					၂၀၅၅၀.၆၂၈
၁	လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း					၂၀၅၅၀.၆၂၈					၂၀၅၅၀.၆၂၈
	စုစုပေါင်း					၂၀၅၅၀.၆၂၈					၂၀၅၅၀.၆၂၈